


TUTUR BUDAKECAPI~B

*Pusat Dokumentasi
Dinas Kebudayaan Provinsi Bali*


**PERPUSTAKAAN
KTR. DOKBUD BALI
PROP. BALI**

U/VII/2/DOKBUD

Judul : = TUTUR BUDAKECAPI ² 1
Panj. 30 cm. Leb. 3,5 cm. Jml. 33 lb
Asal: Desa Padangkerta, Karangasem.

K.34

37

1

A



Judul : = TUTUR BUDAKECAPI-
Panj. 30 cm. Leb. 3,5 cm. Jml. 33 lb
Asal: Desa Padangkerta, Karangasem.

TUTUR BUDAKECAPI~B

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali

3
1
B

...
...
...
...
...

...
...
...
...
...



3
2
A

...
...
...
...
...

...
...
...
...
...

TUTUR BUDAKECAPI~B

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali

၃၆

2

B

တေယျာဏေတွင် နေထိုင်ပြီး မြန်မာနိုင်ငံအတွက် အကျိုးပြုစေရန်အတွက် ရွေးချယ်ဖွဲ့စည်းတက်ကြွလှုပ်ရှားနေကြောင်း ဖော်ပြရန်အတွက် ပြုစုခဲ့ခြင်းကို ဖော်ပြရမည်။

အခြားဘက်မှ အကျိုးရှိစေရန်အတွက် ရွေးချယ်ဖွဲ့စည်းခြင်းကို ဖော်ပြရမည်။

၃၆

3

A

ရရှိခဲ့သော အချက်အလက်များကို အကျဉ်းချုပ်ဖော်ပြရမည်။

အခြားဘက်မှ အကျိုးရှိစေရန်အတွက် ရွေးချယ်ဖွဲ့စည်းခြင်းကို ဖော်ပြရမည်။

TUTUR BUDAKECAPI~B

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali

5
B

Handwritten Balinese script on a palm leaf manuscript strip, divided into two columns. The script is finely etched and follows the traditional layout of such documents.

6
A

Handwritten Balinese script on a palm leaf manuscript strip, divided into two columns. The script is finely etched and follows the traditional layout of such documents.

TUTUR BUDAKECAPI~B

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali

၆

7

B

၅
ပိယိတ္တဟု၊ မေတ္ထုမုစိန္တုယိယတ္တယံပိယိယန္တိ၊ ဣဒုပတ္တမ
၊ မယုခိပမိစာမိဝဏ္ဏာ၊ ယဝေ၇၇၀ ပိယိတ္တဟုပမုတ္တံ
မုတ္တိတ္တတ္ထု၊ ခိယိခိ၊ ဝိပိတ္တိခိယုတ္တိယမိ၊ မမုတ္တိတ္တတ္ထု၊ ခိ
ခိယမိ၊ ပမုတ္တိတ္တတ္ထု၊ ခိယိပိတ္တိ၊ ယိ၇၇၀ ယိပိတ္တိ၊ ၇၇၀

မိယိယုယိန္တိ၊ ဣ
ပိယိတ္တိန္တုယိမုတ္တိန္တု၊ ဝိယိန္တု
တ္တတ္ထု၊ ခိပပ မုဒုပမုတ္တိ တတ္ထု၊ ခိ၇၇၀ တုယိပိပိတ္တိ၊ ယ
စိမိယု၊ ဝိယိမုခိယမိ၊ ပမုတ္တိတ္တတ္ထု၊ ခိ၇၇၀ ဝိယိမုတ္တိ
ခိခိ၇၇၀ တုတ္တုယုတ္တု၊ ခိယမိ၊ ယိမုတ္တိ ဟုတ္တုယိယိမိမိတ္တု

၆

8

A

၅
ပုပ္ဖန္တုတ္တုတ္တိယိစိန္တုမိယိမိယုတ္တု၊ ဝိယမိပိယိဒုယုဟု၊
ပပမုဒု၊ ယ၇၇၀ ယိမိမိယု၊ ၇၇၇၀ ဣ၇၇၀၊ ၇၇၇၀ ခိယမိ
ပုခိမုတ္တု၊ မိယိတ္တိတ္တု၊ မိ၊ ၇၇၀ ယိမိမိယု၊ ဝိယမိ
မိယု၊ ၇၇၀ ယိမိမိယု၊ ခိမိမိယု၊ ၇၇၀ ယိမိမိယု

မုတ္တုပပမုတ္တု၊ ခိမိမိယု၊ ဝိယမိမိယု၊ ၇၇၀ ယိမိမိယု၊
မိမိမိယု၊ ဝိယမိမိယု၊ ယုတ္တုမိမိယု၊ ၇၇၀ ယိမိမိယု၊
မိမိမိယု၊ ၇၇၀ ယိမိမိယု၊ ဝိယမိမိယု၊ ဝိယမိမိယု
မိမိမိယု၊ ယိမိမိယု၊ ယိမိမိယု၊ ယိမိမိယု၊ ယိမိမိယု

TUTUR BUDAKECAPI~B

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali

3

9

B

Handwritten Balinese script on a palm leaf, starting with the character '3'.

Handwritten Balinese script on a palm leaf, continuing the text from the previous leaf.



10

10

A

Handwritten Balinese script on a palm leaf, starting with the character '10'.

Handwritten Balinese script on a palm leaf, continuing the text from the previous leaf.

TUTUR BUDAKECAPI~B

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali

ꦫꦸꦁ 13 B

Handwritten Balinese script on a palm leaf, consisting of two columns of text.

ꦫꦸꦁ 14 A

Handwritten Balinese script on a palm leaf, consisting of two columns of text.

TUTUR BUDAKECAPI~B

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali

14
B

Handwritten Balinese script on a palm leaf, consisting of two columns of text.

15
A

Handwritten Balinese script on a palm leaf, consisting of two columns of text.

TUTUR BUDAKECAPI~B

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali

16

16

B

Handwritten Balinese script on a palm leaf, starting with a decorative symbol and followed by several lines of text.

Handwritten Balinese script on a palm leaf, continuing the text from the previous leaf.

17

17

A

Handwritten Balinese script on a palm leaf, starting with a decorative symbol and followed by several lines of text.

Handwritten Balinese script on a palm leaf, continuing the text from the previous leaf.

TUTUR BUDAKECAPI~B

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali

ꦏꦠꦧ

18

B

ꦠꦶ

ꦱꦸꦁꦠꦶꦠꦶꦏꦺꦑꦏꦺꦑꦶꦧ
ꦱꦸꦁꦠꦶꦠꦶꦏꦺꦑꦏꦺꦑꦶꦧ
ꦱꦸꦁꦠꦶꦠꦶꦏꦺꦑꦏꦺꦑꦶꦧ
ꦱꦸꦁꦠꦶꦠꦶꦏꦺꦑꦏꦺꦑꦶꦧ

ꦱꦸꦁꦠꦶꦠꦶꦏꦺꦑꦏꦺꦑꦶꦧ
ꦱꦸꦁꦠꦶꦠꦶꦏꦺꦑꦏꦺꦑꦶꦧ
ꦱꦸꦁꦠꦶꦠꦶꦏꦺꦑꦏꦺꦑꦶꦧ
ꦱꦸꦁꦠꦶꦠꦶꦏꦺꦑꦏꦺꦑꦶꦧ

ꦏꦠꦧ

19

A

ꦱꦸꦁꦠꦶꦠꦶꦏꦺꦑꦏꦺꦑꦶꦧ
ꦱꦸꦁꦠꦶꦠꦶꦏꦺꦑꦏꦺꦑꦶꦧ
ꦱꦸꦁꦠꦶꦠꦶꦏꦺꦑꦏꦺꦑꦶꦧ
ꦱꦸꦁꦠꦶꦠꦶꦏꦺꦑꦏꦺꦑꦶꦧ

ꦱꦸꦁꦠꦶꦠꦶꦏꦺꦑꦏꦺꦑꦶꦧ
ꦱꦸꦁꦠꦶꦠꦶꦏꦺꦑꦏꦺꦑꦶꦧ
ꦱꦸꦁꦠꦶꦠꦶꦏꦺꦑꦏꦺꦑꦶꦧ
ꦱꦸꦁꦠꦶꦠꦶꦏꦺꦑꦏꦺꦑꦶꦧ

TUTUR BUDAKECAPI~B

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali

19
B

Handwritten text in Balinese script on a palm leaf manuscript strip, divided into two columns by a central hole.

20
A

Handwritten text in Balinese script on a palm leaf manuscript strip, divided into two columns by a central hole.

TUTUR BUDAKECAPI~B

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali

21
B

Handwritten text in Balinese script on a palm leaf, consisting of two columns of text.

22
A

Handwritten text in Balinese script on a palm leaf, consisting of two columns of text.

TUTUR BUDAKECAPI~B

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali

22
B

Handwritten Balinese script on a palm leaf manuscript strip, consisting of two columns of text.

23
A

Handwritten Balinese script on a palm leaf manuscript strip, consisting of two columns of text.

TUTUR BUDAKECAPI~B

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali

23

24

B

Handwritten Balinese script on a palm leaf, starting with a small symbol on the left.

Handwritten Balinese script on a palm leaf, continuing the text from the previous leaf.

24

25

A

Handwritten Balinese script on a palm leaf, starting with a small symbol on the left.

Handwritten Balinese script on a palm leaf, continuing the text from the previous leaf.

TUTUR BUDAKECAPI~B
Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

25
B

၁။ ဝိဟရောရစံဗဂမ္ဘဝါယံၤ ဝိဟရောရစံဗဂမ္ဘဝါယံၤ ဝိဟရောရစံဗဂမ္ဘဝါယံၤ
 ဝိဟရောရစံဗဂမ္ဘဝါယံၤ ဝိဟရောရစံဗဂမ္ဘဝါယံၤ ဝိဟရောရစံဗဂမ္ဘဝါယံၤ
 ဝိဟရောရစံဗဂမ္ဘဝါယံၤ ဝိဟရောရစံဗဂမ္ဘဝါယံၤ ဝိဟရောရစံဗဂမ္ဘဝါယံၤ
 ဝိဟရောရစံဗဂမ္ဘဝါယံၤ ဝိဟရောရစံဗဂမ္ဘဝါယံၤ ဝိဟရောရစံဗဂမ္ဘဝါယံၤ

26
A

၂။ ဝိဟရောရစံဗဂမ္ဘဝါယံၤ ဝိဟရောရစံဗဂမ္ဘဝါယံၤ ဝိဟရောရစံဗဂမ္ဘဝါယံၤ
 ဝိဟရောရစံဗဂမ္ဘဝါယံၤ ဝိဟရောရစံဗဂမ္ဘဝါယံၤ ဝိဟရောရစံဗဂမ္ဘဝါယံၤ
 ဝိဟရောရစံဗဂမ္ဘဝါယံၤ ဝိဟရောရစံဗဂမ္ဘဝါယံၤ ဝိဟရောရစံဗဂမ္ဘဝါယံၤ
 ဝိဟရောရစံဗဂမ္ဘဝါယံၤ ဝိဟရောရစံဗဂမ္ဘဝါယံၤ ဝိဟရောရစံဗဂမ္ဘဝါယံၤ

TUTUR BUDAKECAPI~B

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali

26

26

B

Handwritten text in Balinese script on the left side of the upper palm leaf.

Handwritten text in Balinese script on the right side of the upper palm leaf.

27

27

A

Handwritten text in Balinese script on the left side of the lower palm leaf.

Handwritten text in Balinese script on the right side of the lower palm leaf.

TUTUR BUDAKECAPI~B

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali

29

B

Handwritten Balinese script on the left side of the top palm leaf fragment.

Handwritten Balinese script on the right side of the top palm leaf fragment.

30

A

Handwritten Balinese script on the left side of the bottom palm leaf fragment.

Handwritten Balinese script on the right side of the bottom palm leaf fragment.

TUTUR BUDAKECAPI~B

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali

၅၃

30

B

၇၅၀

၁။ ၀။ ခိ၇၄ ဖုၼ်ၼ် ဣၼ်ၼ် ဣၼ်ၼ် ဣၼ်ၼ် ဣၼ်ၼ် ဣၼ်ၼ်
ဣၼ်ၼ် ဣၼ်ၼ် ဣၼ်ၼ် ဣၼ်ၼ် ဣၼ်ၼ် ဣၼ်ၼ် ဣၼ်ၼ်
ဣၼ်ၼ် ဣၼ်ၼ် ဣၼ်ၼ် ဣၼ်ၼ် ဣၼ်ၼ် ဣၼ်ၼ် ဣၼ်ၼ်
ဣၼ်ၼ် ဣၼ်ၼ် ဣၼ်ၼ် ဣၼ်ၼ် ဣၼ်ၼ် ဣၼ်ၼ် ဣၼ်ၼ်

၁။ ၀။ ခိ၇၄ ဖုၼ်ၼ် ဣၼ်ၼ် ဣၼ်ၼ် ဣၼ်ၼ် ဣၼ်ၼ်
ဣၼ်ၼ် ဣၼ်ၼ် ဣၼ်ၼ် ဣၼ်ၼ် ဣၼ်ၼ် ဣၼ်ၼ် ဣၼ်ၼ်
ဣၼ်ၼ် ဣၼ်ၼ် ဣၼ်ၼ် ဣၼ်ၼ် ဣၼ်ၼ် ဣၼ်ၼ် ဣၼ်ၼ်
ဣၼ်ၼ် ဣၼ်ၼ် ဣၼ်ၼ် ဣၼ်ၼ် ဣၼ်ၼ် ဣၼ်ၼ် ဣၼ်ၼ်

၅၃

31

A


၁။ ၀။ ခိ၇၄ ဖုၼ်ၼ် ဣၼ်ၼ် ဣၼ်ၼ် ဣၼ်ၼ် ဣၼ်ၼ်
ဣၼ်ၼ် ဣၼ်ၼ် ဣၼ်ၼ် ဣၼ်ၼ် ဣၼ်ၼ် ဣၼ်ၼ် ဣၼ်ၼ်
ဣၼ်ၼ် ဣၼ်ၼ် ဣၼ်ၼ် ဣၼ်ၼ် ဣၼ်ၼ် ဣၼ်ၼ် ဣၼ်ၼ်
ဣၼ်ၼ် ဣၼ်ၼ် ဣၼ်ၼ် ဣၼ်ၼ် ဣၼ်ၼ် ဣၼ်ၼ် ဣၼ်ၼ်

၁။ ၀။ ခိ၇၄ ဖုၼ်ၼ် ဣၼ်ၼ် ဣၼ်ၼ် ဣၼ်ၼ် ဣၼ်ၼ်
ဣၼ်ၼ် ဣၼ်ၼ် ဣၼ်ၼ် ဣၼ်ၼ် ဣၼ်ၼ် ဣၼ်ၼ် ဣၼ်ၼ်
ဣၼ်ၼ် ဣၼ်ၼ် ဣၼ်ၼ် ဣၼ်ၼ် ဣၼ်ၼ် ဣၼ်ၼ် ဣၼ်ၼ်
ဣၼ်ၼ် ဣၼ်ၼ် ဣၼ်ၼ် ဣၼ်ၼ် ဣၼ်ၼ် ဣၼ်ၼ် ဣၼ်ၼ်

TUTUR BUDAKECAPI~B

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali



33

34

B



TUTUR BUDAKECAPI~B
Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

